

သတင်းထုတ်ပြန်ချက်

Junction City ကို ၂၀၁၇ ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် စတင်ဖွင့်လှစ်ပြီ။

ရန်ကုန်မြို့၏အချက်အခြာကျသောနေရာတွင်တည်ရှိပြီး ဖွံ့ဖြိုးရေးအသွင်သဏ္ဍာန်မျိုးစုံ ပေါင်းစည်းထားသည့် လက်လီအရောင်းဆိုင်၊ ရုံးခန်း၊ ဟိုတယ်ဝန်ဆောင်မှု နှင့် သက်ဝင်လှုပ်ရှားမှု အပြည့်ရှိ သည့်

လူမှုဝန်းကျင်ကို မြန်မာနိုင်ငံသို့ Junction City က ဆောင်ကြဉ်းလာပါပြီ။

ရန်ကုန်၊ မြန်မာ၊ မတ် ၂၉ ၊ ၂၀၁၇ - မြန်မာနိုင်ငံတွင် သစ်လွင်သော အထင်ကရသင်္ကေတတစ်ခုဖြစ်လာမည့် လူနေမှုပုံစံနှင့် လုပ်ငန်းလုပ်ဆောင်မှုအတွက် အကောင်းဆုံးလာရောက်လည်ပတ်လေ့လာကြမည့် နေရာ တစ်ခုအဖြစ် ကြိုတင်မျှော်မှန်းထားပြီး ကမ္ဘာ့အဆင့်မီ ဖွံ့ဖြိုးရေးအသွင်သဏ္ဍာန်မျိုးစုံ ပေါင်းစည်းထားသော Junction City ၏ Phase One ဖြစ်သည့် လက်လီအရောင်းဆိုင်နှင့် ရုံးခန်းနေရာအဆောက်အအုံကို စတင် ဖွင့်လှစ်ကြောင်း Shwe Taung Group က ယနေ့ထုတ်ပြန်ကြေညာလိုက်ပါသည်။ Junction City သည် ရန်ကုန်မြို့၏ အဓိကစီးပွားရေးအချက်အခြာကျသည့် ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ရွှေတိဂုံဘုရားလမ်း ထောင့်တွင် မဟာဗျူဟာမြောက်စွာတည်ရှိနေပါသည်။ စင်ကာပူနိုင်ငံမှ ဗိသုကာလုပ်ငန်းဆုတံဆိပ်ရှင် DP Architects က ဒီဇိုင်းရေးဆွဲထားသည့် Junction City သည် မြန်မာပြည်၌ ခေတ်ပြိုင်ဒီဇိုင်း၊ ကောင်းမွန်မှုနှင့် အရည်အသွေး မြင့်မားမှုဆိုင်ရာတို့တွင် စံနှုန်းအသစ်များကို ဖြစ်ပေါ်စေပါလိမ့်မည်။

မြန်မာနိုင်ငံတွင် ပထမဦးဆုံးသော လက်လီဆိုင်နှင့်ဖျော်ဖြေမှုနေရာ

အပြည့်အစုံတည်ဆောက်ပြီးသည့်အခါ ဧရိယာစတုရန်းမီတာ ၂၆၀,၀၀၀ ကျယ်ဝန်းမည့် Junction City တွင် သူမတူသည့်ဈေးဝယ်မှုအတွေ့အကြုံကိုပေးမည့် လက်လီအရောင်းဆိုင်များ၊ Grade A ရုံးခန်း နေရာ များ၊ နွေးထွေးပျူငှာသည့် ကြယ်ငါးပွင့်အဆင့်ဟိုတယ်ဝန်ဆောင်မှု နှင့် သက်ဝင်လှုပ်ရှားမှု အပြည့်ရှိသည့် လူနေထိုင်ရန်နေရာများ ပါဝင်မည်ဖြစ်ပါသည်။ Junction City Shopping Centre တွင် မြန်မာဈေးကွက်သို့ အသစ်ဝင်ရောက်လာမည့် နာမည်ကျော်လူသိများထားပြီးသား စတိုးဆိုင်များ၊ ထင်ရှားကျော်ကြားသည့် Coach ၊ Hugo Boss ၊ Versace ၊ DAKS ၊ Etienne Aigner ၊ Love Moschino ၊ PANDORA ၊ BreadTalk ၊ Crystal Jade Kitchen ၊ နှင့် IPPUDO ramen စသော ဈေးကွက်ဝင်အမှတ်တံဆိပ်ပစ္စည်းများ အပါအဝင် ကမ္ဘာတစ်ဝန်းမှ ဖက်ရှင်၊ အလှအပ၊ နည်းပညာ၊ အစားအသောက်နှင့် လူနေမှုဘဝပုံစံဆိုင်ရာ စသည့် ပစ္စည်း အမျိုးအစားအမျိုးမျိုး အရောင်းဆိုင် ၂၄၀ ကျော် ပါဝင်ရောင်းချပါမည်။ Junction City Shopping Centre သည် မြန်မာနိုင်ငံတွင် အကျယ်ပြန့်ဆုံး စားသောက်ဆိုင်အစုအဝေး၊ အကျယ်ပြန့်ဆုံးသော မိုးလုံလေလုံ ကစားနည်းမျိုးစုံကစားနိုင် သည့် Kidzon ကစားကွင်းနှင့် အကြီးမားဆုံး ရုပ်ရှင်ရုံတို့ စုဝေးရာနေရာလည်း ဖြစ်လာပါလိမ့်မည်။ အရည်အသွေးမြင့် ပစ္စည်းများနှင့် နောက်ဆုံးပေါ်ခေတ်မီပစ္စည်းဆန်းများမှသည် နေ့စဉ်မရှိမဖြစ်အသုံးဝင်သည့် ပစ္စည်းများအထိ ရှိနေသော Junction City က လူတိုင်းအတွက် ပိုင်ဆိုင်စရာ တစ်ခုခုရှိနေအောင် အကောင်းဆုံး လက်လီအရောင်းဆိုင်နှင့် ဖျော်ဖြေမှုကမ္ဘာကို မြန်မာနိုင်ငံသို့ သယ်ဆောင် ပေးလာပြီ ဖြစ်သည်။

ဈေးပတ်ဝယ်ပြီးနောက် အစားအသောက်နှင့် ခေတ်အမီဆုံးဖျော်ဖြေမှုရှိရာ ပဉ္စမထပ်သို့ သွားရောက်နိုင်ပါ သည်။ ဈေးဝယ်သူများ၊ အစားအသောက်နှစ်သက်သူများအနေဖြင့် စားဖိုမှူးများ၏လက်ရာဆန်းများ စားသောက်ဆိုင်များမှ စုံလင်လှသည့် အရသာအမျိုးမျိုးကို စူးစမ်းလေ့လာစားသုံးနိုင်ပါသည်။ JCGV မှ ကြီးမားသော Screen ပါရှိသည့်ကိုးရီးယားမှ Starium နည်းပညာပါဝင်မည့် မြန်မာနိုင်ငံတွင် အကြီးမားဆုံး Screen ဖြင့် ကြည့်ရှုနိုင်အောင်ဆောင်ရွက်ထားပါသည်။

အားမာန်ပြည့်တက်ကြွသည့် လုပ်ငန်းခွင်နေရာ ရုံးခန်းများ

စင်ကာပူနိုင်ငံ Keppel Land Limited (Keppel Land) နှင့် လုပ်ငန်းပူးတွဲတည်ဆောက်ထားပြီး အဆောက်အအုံဆောက်လုပ်ပြီးစီးမှု BCC လက်မှတ် ရရှိထားပြီးဖြစ်သော ၂၃ ထပ်အမြင့်ရှိ Junction City Tower တွင် စီးပွားရေးလုပ်ငန်းများနှင့် ကုမ္ပဏီအဖွဲ့အစည်းများအတွက် စုစုပေါင်း အကျယ်အဝန်း ၃၃,၄၀၀ စတုရန်းမီတာရှိသော အဆင့်သင့်ရွှေ့ပြောင်းနေနိုင်သည့် အဆင့်မြင့်ပထမတန်းဝင် Grade A ရုံးခန်းများလည်း ရှိပါ သည်။ ရန်ကုန်မြို့တစ်ဝိုက်ကို မြင်ကွင်းကျယ်ရှုမြင်နိုင်မည့် ဤအဆောက်အအုံတွင် စွမ်းအင်ချွေတာပေးသည့်မှန်သားနှစ်ထပ်မှန် ပြတင်းများ၊ တောင့်တင်းပြီးလျင်အကာခံနိုင်မှု၊ အရေးပေါ် လျှပ်စစ်မီးစနစ်၊ ကမ္ဘာ့အဆင့်မီလုံခြုံရေးစနစ် စသည်ဖြင့် အဆင့်မြင့်မြင့် အဆင်ပြေပြေနေနိုင်အောင် ခေတ်မီ ဆောက်လုပ်ရေးပစ္စည်းများအသုံးပြုထားပါသည်။ Keppel Land ၏ ပထမဦးဆုံးသော ပူးတွဲရုံးခန်း Premium Serviced Co-office KLOUD ကိုလည်း Junction City Tower တွင် ဖွင့်လှစ်မည်ဖြစ်ပါသည်။ Junction City Tower တွင် ငှားရမ်းထားသူများတွင် Allen & Gledhill ၊ WongPartnership ၊ VDB Loi ၊ Samsung ၊ ZTE Corporation နှင့် ဗြိတိသျှကုန်သည်ကြီးများအသင်းတို့ ပါဝင်ပါသည်။

၂၀၁၇ ခုနှစ် စတုတ္ထလေးလတာကာလတွင် Pan Pacific Hotels and Resorts က မြန်မာပြည်အတွက် ၎င်း၏ပွဲဦးထွက် Pan Pacific Yangon ကြယ်ငါးပွင့်ဟိုတယ်ကို ခေတ်မီပစ္စည်းများဖြင့် မွမ်းမံ ပြင်ဆင်ထားသည့် အခန်းပေါင်း ၃၄၈ ခန်းဖြင့် Junction City တွင် ဖွင့်လှစ်သွားပါမည်။ Keppel Land နှင့် ပူးပေါင်းအကောင်အထည်ဖော်ထားသည့် Junction City ၏ Phase 2 တွင် ပါရှိမည့် Premium Serviced Apartments ပေါင်း ၂၆၀ ခန့် နှင့် ရုံးခန်းများ ပါဝင်မည့် မြန်မာနိုင်ငံတွင်ပထမဦးဆုံး Sedona Suites တည်ဆောက်ခြင်းအား ၂၀၁၈ ခုနှစ်တွင် စတင်ဆောက်လုပ်မည်ဟု မျှော်မှန်းထားရာ မြို့လယ်အချက်အခြာကျသောနေရာတွင် နေထိုင် လုပ်ကိုင် အပန်းဖြေရန်လိုအပ်သည့် အရာအားလုံးကို တစ်ဆက်တစ်စပ်တည်း ရရှိနိုင်သည့်နေရာဖြစ်အောင် Junction City ကိုပုံဖော်သွားမည်ဖြစ်ပါသည်။

Shwe Taung Group ၏ Chief Executive Officer ဖြစ်သော ဦးအောင်ဇော်နိုင်က “Junction City ဖွင့်လှစ်ပွဲကျင်းပပြုလုပ်ရတဲ့အတွက် ကျွန်တော်တို့ပီတိဖြစ်ရပါတယ်။ ဒီစီမံချက်က ဖွံ့ဖြိုးရေးအသွင် သဏ္ဍာန်မျိုးစုံပေါင်းစည်းထားတဲ့ နေထိုင်မှုနဲ့အလုပ်လုပ်ကိုင်မှု အယူအဆအသစ်တစ်ခုကို ရန်ကုန်မြို့ရဲ့ အချက်အခြာကျတဲ့နေရာဆီ ယူဆောင်လာပေးတဲ့ မြန်မာတစ်နိုင်ငံလုံး ဘယ်နေရာမှာမှ မရှိဖူးသေးတဲ့ စီမံချက်တစ်ခုပါ။ မြန်မာနိုင်ငံရဲ့ စီးပွားရေးမှန်မှန်တိုးတက်လာပြီး နိုင်ငံတကာကလာရောက်ရင်းနှီးမြှုပ်နှံ မှုတွေ မြင့်တက်လာတာကြောင့် ရန်ကုန်မြို့မှာနေထိုင်သူ၊ အိမ်ခြေငှားသူနဲ့ ခရီးသွားဧည့်သည်တွေအတွက် ကမ္ဘာ့အဆင့်အတန်းမီနေရာတစ်ခု ပေါ်ပေါက်အောင်ဆောင်ရွက်ဖို့ ကျွန်တော်တို့ ရည်မှန်းထားပါတယ်။” ဟု ပြောကြားခဲ့ပါသည်။

Keppel Land ၏ Chief Executive Officer ဖြစ်သော Mr Ang Wee Gee က “Keppel Land က

မြန်မာနိုင်ငံရဲ့ ရေရှည်အလားအလာရှိမှုအပေါ် ယုံကြည်ထားပြီး နိုင်ငံတိုးတက်မှုအတွက် ပူးပေါင်းပါဝင် ဆောင်ရွက်ကောင်းအထည်ဖော်ပါတယ်။ Junction City Tower ကို Shwe Taung Group နဲ့အတူ ပူးတွဲဆောင်ရွက်တာဟာ မြန်မာနိုင်ငံလို တိုးတက်မှုအလားအလာကောင်းရှိတဲ့ဈေးကွက်မှာ ရင်းနှီးမြှုပ်နှံမယ် ဆိုတဲ့ Keppel Land ရဲ့နည်းစနစ်ဗျူဟာနဲ့ကိုက်ညီပြီး ကုမ္ပဏီရဲ့ရင်းနှီးမြှုပ်နှံမှုအစုစုကိုလည်း ထပ်မံတိုးချဲ့ သွားမှာဖြစ်ပါတယ်။ Junction City မှာရှိတဲ့ ရုံးခန်းတာဝါသစ်ရော၊ Shwe Taung Group နဲ့အတူတွဲပြီး ဒုတိယအဆင့်အဖြစ် ဆက်လက်တည်ဆောက်မယ့် Serviced Residences အခန်းတွေနဲ့ ရုံးခန်း တွေရောဟာ ဒီနိုင်ငံမှာ အရည်အသွေးမြင့်နေထိုင်စရာနဲ့ အဆင့်မြင့် Grade A ရုံးခန်းလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ Keppel Land ရဲ့ အဆင့်နေရာကို ကောင်းကောင်းချထားပေးလိုက်တာပါပဲ” ဟုပြောကြားခဲ့သည်။

ရေရှည်တည်တံ့သောဖွံ့ဖြိုးတိုးတက်မှုနှင့် လူမှုဝန်းကျင်အားတာဝန်ယူတာဝန်ခံမှု

ပတ်ဝန်းကျင်ကိုအထောက်အကူပြုသည့် green ဒီဇိုင်းနှင့် ရေရှည်တည်တံ့ဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်ပေါ်စေ မည့် ရှေ့ဆောင်လမ်းပြလုပ်ငန်းဖြစ်သော Junction City သည် စင်ကာပူနိုင်ငံဆောက်လုပ်ရေးအာဏာပိုင် အဖွဲ့အစည်းမှ တင်းကျပ်စွာကွပ်ကဲဆောင်ရွက်သည့် Green Mark စံနှုန်းများနှင့်ပြည့်မီသော သဘာဝ ပတ်ဝန်းကျင်နှင့်သဟဇာတဖြစ်စေသည့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ ရေနှင့်စွမ်းအင်သုံးစွဲမှု ဆိုင်ရာ လျှော့ချမှုနည်းပညာများကို ဖွံ့ဖြိုးရေးအသွင်သဏ္ဍာန်မျိုးစုံပေါင်းစည်းဆောင်ရွက်ပါသည်။ ပတ်ဝန်း ကျင်အထောက်အကူပြု Green features ဟုဆိုရာတွင် အဆောက်အဦအမိုးတွင် နေရောင်ခြည်စွမ်းအင်ပြား များတပ်ဆင်ခြင်း၊ ရေဆိုးပြန်လည်သန့်စင်ခြင်းနှင့် ပြန်လည်အသုံးပြုခြင်း၊ မိုးရေခံယူခြင်း များပါဝင်ပါသည်။ ဤ green features များကို သုံးခြင်းဖြင့် စွမ်းအင်သုံးစွဲမှုကို ၁၅ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းထိ လျှော့ ချပေးနိုင်မည်ဟု ခန့်မှန်းထားပါသည်။

လူမှုဝန်းကျင်အတွက် တာဝန်ယူတာဝန်ခံမှု စိတ်ဓာတ်ထားရှိသော Junction City စီမံချက် ဖော်ဆောင်သူ များသည် အနီးပတ်ဝန်းကျင်လူထု ပိုမိုတိုးတက်ကောင်းမွန်အောင်ဆောင်ရွက်မှုများ ပြုလုပ်ပေးခဲ့ပါသည်။ ဥပမာအားဖြင့် ဗိုလ်ချုပ်အောင်ဆန်းလမ်းကို ဖြတ်ကူးသည့် လက်ရှိ လူကူးခုံးကျော်တံတားကို အမိုးပါသည့် ရွေ့လျားစက်လှေကားတပ် လူကူးခုံးကျော်တံတားအဖြစ်ပြောင်းလဲပေးခြင်း၊ Junction City အနီးရှိ ဘတ်စ်ကားမှတ်တိုင်ကို ပိုကောင်းအောင်ပြင်ဆင်ပေးခြင်း၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ရွှေတိဂုံဘုရားလမ်း တစ်လျှောက်ရှိ လူသွားစင်္ကြံများကိုလည်း ပိုမိုကောင်းမွန်အောင်ပြုလုပ်ပေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ ရန်ကုန်မြို့လယ်တွင် ကားရပ်နားရန် နေရာရှားပါးမှုကို ပြေလည်စေရန်အတွက် Junction City တွင် ကား အစီးရေ ၁,၅၀၀ ကျော်ရပ်နားနိုင်သော မြန်မာနိုင်ငံတွင် အကျယ်ဝန်းဆုံး ယာဉ်ရပ်နားစခန်းလည်း ရှိပါသည်။

Junction City ဖော်ဆောင်ဆောက်လုပ်နေစဉ်ကာလအတွင်း လူဦးရေ ၈၀၀၀ ခန့်နှင့် လုပ်ငန်းလည်ပတ်ချိန်တွင် လူဦးရေ ၄၀၀၀ ခန့်ကို အလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးနိုင်မည်ဖြစ်သည်။ အနီးပတ်ဝန်းကျင်မှ ကလေးငယ်များအဆင်ပြေစေရန်အတွက် မူလတန်းကျောင်းအား အဆင့်မြှင့်တင်ခြင်း၊ ကျွမ်းကျင်မှု နှင့် ပညာရေးဆိုင်ရာသင်ကြားပို့ချပေးခြင်းဖြင့် မြန်မာအမျိုးသမီးများအား မြှင့်တင်ပေးနေသည့် လူထုအခြေပြု အကျိုးအမြတ်မယူသည့်အဖွဲ့အစည်းဖြစ်သည့် Yangon Bakehouse အတွက် ဆိုင်နေရာအား အထောက်အပံ့ပေးခြင်း စသည့် လူမှုဝန်းကျင်ကူညီသည့် အစီအစဉ်များပါဝင်ပါသည်။

ဆုရရှိခြင်းနှင့် Highly Commended Certificates ချီးမြှင့်ခံရခြင်းများ

Junction City ၏ office tower နှင့် shopping centre တို့သည် ၂၀၁၆ ခုနှစ် Myanmar Property Awards ဆုချီးမြှင့်မှုမှ Best Office Development ဆု၊ Best Office Architectural Design ဆု၊ Best Retail Architectural Design ဆု များရရှိခဲ့ပါသည်။ ထို့ပြင် Junction City မှ Best Retail Development ၊ Best Hotel Development နှင့် Best Hotel Architectural Design များအတွက် Highly Commended Certificates များကို ချီးမြှင့်ခံရပါသည်။ ထို့ကြောင့် Junction City မှ စုစုပေါင်း Winner ဆု (၃) ခုနှင့် Highly Commended Certificates (၃) ခု ချီးမြှင့်ခံခဲ့ရပါသည်။

Shwe Taung Real Estate ၏ Chief Executive Officer ဒေါ်ဝန္တာထွန်းက "Junction City ဟာ နိုင်ငံအသီးသီးက လူမျိုးပေါင်းဆုံစုဝေးကြမယ့် မြန်မာနိုင်ငံရဲ့ အနာဂတ် မြို့တော်တစ်ခုပုံရိပ်ကို ထင်ဟပ်စေတဲ့အတွက် ကျမတို့ ဂုဏ်ယူပါတယ်။ Junction City ကို ရန်ကုန်သူရန်ကုန်သားတွေ လူမှုရေး ကိစ္စတွေအတွက် စုစည်းကြတဲ့နေရာသစ်၊ နေထိုင်ဖို့ အလုပ်လုပ်ဖို့နဲ့ အပန်းဖြေဖို့ နှစ်သက်ရွေးချယ်မှုအသစ် တစ်ခုဖြစ်လာမယ်လို့ မျှော်လင့်ပါတယ်" ဟုပြောကြားခဲ့ပါသည်။

-- ဇိုး --

Shwe Taung Group အကြောင်း

၁၉၉၀ ပြည့်လွန်နှစ်များမှ စတင်တည်ထောင်ခဲ့သော Shwe Taung Group တွင် အိမ်ခြံမြေ၊ ရင်းနှီးမြှုပ်နှံမှု၊ ဆောက်လုပ်ရေးနှင့် ဆောက်လုပ်ရေးပစ္စည်းများ၊ စွမ်းအင်နှင့်အခြေခံအဆောက်အအုံ၊ ကုန်သွယ်လုပ်ငန်း၊ အာမခံလုပ်ငန်းများအပါအဝင် လုပ်ငန်းနယ်ပယ်မျိုးစုံတွင် ကျယ်ပြန့်သော စီးပွားရေးလုပ်ငန်းများဖြင့် စုပေါင်းဖွဲ့စည်းထားပါသည်။ မြန်မာနိုင်ငံအတွက် BMW ကားများ ဖြန့်ဖြူးရောင်းချခွင့်ကိုလည်း ရရှိထားပါသည်။ နိုင်ငံတဝှမ်း အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနေပြီး Shwe Taung Group ၏ လက်ရှိ ဝန်ထမ်းအင်အားမှာ ၆၀၀၀ ကျော် ရှိပါသည်။

မြန်မာနိုင်ငံတွင် အရည်အသွေးမြင့်အိမ်ရာ စီမံချက်များဆောက်လုပ်မှု သမိုင်းမှတ်တမ်းကောင်း ရှိထားသော Groupလည်းဖြစ်သည်။ Crystal Tower ၊ Crystal Residences ၊ Junction Square ၊ Union Business Centre ၊ Union Financial Centre နှင့် မကြာခင် ပေါ်ထွက်လာမည့် Junction City စသော ထင်ရှားသည့် စီမံကိန်းများအပါအဝင် မြေဧက ၈၀၀ ကျော်ပေါ်တွင် အိမ်ရာစီမံချက်ပေါင်း ၅၀ကျော်ကို တည်ဆောက်ထားပြီး ဖြစ်သည်။

မြန်မာပြည်သူလူထုနှင့် သဘာဝပတ်ဝန်းကျင်အတွက် ကောင်းကျိုးပြုသော Corporate Social Responsibility – CSR ဆောင်ရွက် ချက်များကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်မှုအပေါ် Shwe Taung Group အနေဖြင့် အလေးအနက်ယုံကြည်မှုရှိထားပါသည်။ ၎င်းအနေဖြင့် လူ့အရင်းအမြစ် တိုးမြှင့်ခြင်း၊ သဘာဝပတ်ဝန်းကျင်အား ကာကွယ်ခြင်း၊ လူမှုအသိုင်းအဝန်း တည်ဆောက်ခြင်း နှင့် အဖွဲ့အစည်း၏ အုပ်ချုပ်မှုပိုင်းဆိုင်ရာ ပွင့်လင်းမြင်သာမှု နှင့် အကျိုးစီးပွားပါဝင်ပတ်သတ် သူများ အပေါ်တာဝန်သိတတ်မှု တို့ကို တိုးမြှင့်အားပေးခြင်း စသည့် ကဏ္ဍများနှင့် သက်ဆိုင်သော အစီအစဉ်များတွင် တက်ကြွစွာ ပါဝင်ပါသည်။ အဖွဲ့ကြီး၏ CSR သည် အနာဂါတ်မြန်မာနိုင်ငံအတွက် သဘာဝပတ်ဝန်းကျင်အားတိုးမြှင့်ထိန်းသိမ်းရန်၊ ပညာရေးကို မြှင့်တင်ရန် နှင့် လူမှုအသိုင်းအဝန်းအကျိုးပြု အစီအစဉ်များ စသည့် ရေရှည်တည်တံ့သော အစီအစဉ်များတွင် ဦးတည် ရင်းနှီးမြှုပ်နှံသည်။ Shwe Taung Group

သည် သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေသော အင်္ဂါရပ်များ နှင့် နည်းပညာများ အား ၎င်း၏ ကုန်ပစ္စည်းများတွင် ထည့်သွင်းကာ စတင် ကောင်အထည်ဖော်လုပ်ဆောင်မှုများ လုပ်ဆောင်နေပါသည်။

United Nation မှ လူ့အခွင့်အရေး၊ အလုပ်သမားဆိုင်ရာ၊ သဘာဝပတ်ဝန်းကျင် နှင့် ကျင့်ပျက်ခြစားမှုအား ဆန့်ကျင်ခြင်း စသည့် ကဏ္ဍများတွင် ရေရှည်တည်တံ့သော၊ လူမှုဝန်းကျင်ဆိုင်ရာ တာဝန်ယူမှုကို စီးပွားရေး အဖွဲ့အစည်းများမှ ကမ္ဘာတဝှမ်းတွင် ခံယူကျင့်သုံးရန် အားပေးတိုက်တွန်းသည့် အစီအစဉ်တစ်ခုဖြစ်သည့် United Nations Global Compact အဖွဲ့ဝင်အဖြစ် ၂၀၁၃ ခုနှစ်မှစပြီးအဖွဲ့ဝင်ဖြစ်လာပါသည်။

Shwe Taung Group: တာဝန်ခံသောရင်းနှီးမြှုပ်နှံမှုနှင့် ရေရှည်တည်တံ့ဖွံ့ဖြိုးအောင် ဆောင်ရွက်မှုများမှ တစ်ဆင့် လူနေမှုဘဝများကို ရှင်သန်နိုးကြားစေမည် (Inspiring Lives Through Responsible Investment and Sustainable Development)

Keppel Land အကြောင်း

အာရှ၏ထိပ်တန်း မြေအိမ်ရာအဆောက်အအုံလုပ်ငန်းများအနက်မှ တစ်ခုဖြစ်သော Keppel Land သည် Keppel Corporation Limited ၏ လုပ်ငန်းခွဲတစ်ခုဖြစ်ပြီး အောင်မြင်မှုဆုများချီးမြှင့်ခံရသော အိမ်ရာ အဆောက်အအုံစီမံချက်များ၊ ရင်းနှီးမြှုပ်နှံမှုအဆင့်မီကုန်သွယ်မှုအဆောက်အအုံဆောက်လုပ်မှုများ သာမက ပေါင်းစည်းအုပ်ချုပ်မှု (Corporate Governance) နှင့် ပွင့်လင်းမြင်သာမှု (Transparency) တို့တွင် စံချိန် စံညွှန်းမြင့်မားမှုတို့ကြောင့် နာမည်ကောင်းအသိအမှတ်ပြုခံရပါသည်။

ကုမ္ပဏီသည် အာရှတွင် လုပ်ငန်းများခွဲဖြန့်ဆောင်ရွက်နေရာ စင်ကာပူနှင့်တရုတ်နိုင်ငံသည် အဓိကဈေးကွက် ဖြစ်ပြီး အင်ဒိုနီးရှားနှင့် ဗီယက်နမ်ဈေးကွက်တွင်လည်း လုပ်ငန်းကြီးထွားလျက်ရှိနေပါသည်။

စင်ကာပူတွင် အဆင့်မြင့်ရုံးခန်းအဆောက်အအုံများ တည်ဆောက်ရာ၌ရှေ့ဆောင်ခဲ့သော Keppel Land သည် Marina Bay Financial Centre ၊ Ocean Financial Centre နှင့် One Raffles Quay စသော အထင်ကရအဆောက်အအုံများဖြင့် စင်ကာပူ၏ မိုးကုပ်စက်ဝိုင်းအနားသတ်မျဉ်းကို မြှင့်တင်ပေးနိုင်ခဲ့ပါသည်။

ကုမ္ပဏီသည် အာရှတိုက်၏အဓိကမြို့တော်များတွင် စီးပွားရေးရင်းနှီးမြှုပ်နှံမှုများ ပိုမိုကြီးထွားအောင် ဆောင်ရွက်မည်ဖြစ်သည်။ ပြည်ပရင်းနှီးမြှုပ်နှံမှုအဆောက်အအုံများတွင် ရှန်ဟိုင်းရှိ Park Avenue Central နှင့် Life Hub @ Jinqiao ၊ တရုတ်နိုင်ငံတွင် ဘေဂျင်း ရှိ Grade A ရုံးခန်းဆောက်လုပ်မှုနှင့် Sino-Singapore Tianjin Eco-City ရှိ Seasons City၊ ဗီယက်နမ်နိုင်ငံဟိုချီမင်းရှိ Saigon Centre ၊ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာရှိ International Financial Centre နှင့် မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ Junction City Office Tower တို့ပါဝင်သည်။

ကုမ္ပဏီသည် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တွင် SM-KL အဆောက်အအုံတည်ဆောက်မှု ဒုတိယအဆင့်ကို စတင်နေပြီဖြစ်သည်။ အာရှပြင်ပတွင်မူ UK နိုင်ငံ လန်ဒန်မြို့တွင် ရုံးခန်းအဆောက်အအုံ ဆောက်လုပ်ခွင့်ရရှိထားပါသည်။ Keppel Land ၏ လက်လီရောင်းချမှုလုပ်ငန်းကို ပိုမိုတောင့်တင်းခိုင်မာစေရန်အတွက် Retail management company တစ်ခုဖြစ်သော Array Real Estate ၏ ရှယ်ယာ ၇၅% ကိုရယူထားပြီး Keppel Land Retail Management Pte Ltd ဟု အမည်ပြောင်းလဲထားပါသည်။

Keppel Land သည် စင်ကာပူနိုင်ငံ Keppel Bay နှင့် Marina Bay တို့ကို မျက်နှာပြုပြီး ကမ္ဘာ့အဆင့်မီ လူနေအဆောက်အအုံများ ဆောက်လုပ်ခဲ့သည့် အာရှထိပ်တန်း အိမ်ခြံမြေလုပ်ငန်းကြီးဖြစ်သည်။ မန်ဟက်တန်၊ နယူးဂျော့ခ်တွင် လူနေအဆောက်အအုံတစ်ခုဆောက်လုပ်မှုဖြင့် အမေရိကန်နိုင်ငံတွင်းဝင်ရောက်လုပ်ကိုင်သည်။

စင်ကာပူနှင့်ပြည်ပနိုင်ငံများတွင် ဆောက်လုပ်ပြီး ဆောက်လုပ်ဆဲ အိမ်ပေါင်း ၇၀၀၀၀ ခန့် အပြင် ဒေသတွင်း တွင်လည်း လုပ်ငန်းဆောင်ရွက်မှုများတိုးပွားနေသော Keppel Land သည် အရည်အသွေးမြင့်နေအိမ်သီးသန့်၊ ရုံးခန်းသီးသန့်နှင့် နေအိမ်ရုံးခန်းတွဲစပ်အဆောက်အအုံ လိုအပ်ချက်တိုးမြှင့်လာမှုများကို ကောင်းစွာဖြည့်ဆည်း ပေးနေပါသည်။

ခိုင်မာသောအိမ်ခြံမြေလုပ်ငန်းများကို စီမံဆောင်ရွက်နေသော Keppel Land တွင် အိမ်ခြံမြေရန်ပုံငွေစီမံခန့်ခွဲမှုလုပ်ငန်း ၂ ခု၊ Keppel REIT Management Limited ၊ the manager of Keppel REIT ၊ a pan-Asian commercial real estate investment trust နှင့် Alpha Investment Partners တို့ ပါဝင်ပါသည်။

မီဒီယာမေးမြန်းလိုမှုများအတွက် ကျေးဇူးပြု၍ TODAY Ogilvy Public Relations သို့ ဆက်သွယ်ပါ

ကိုဇော်ရှုဝါ
M: 09 421012974
E: joshua.doiaung@todayogilvy.com

Katie Aung Din Taylor
M: 09960361667
E: katie.taylor@todayogilvy.com